

စည်းကမ်းသတ်မှတ်ချက်များ

- ဤအစီအစဉ်သည် အသက် (၁၃)နှစ်နှင့်အထက် GSM/ WCDMA ဖုန်း prepaid စနစ် လက်ရှိအသုံးပြုသူများအတွက် သီးသန့်ရည်ရွယ်ပါသည်။
- MPT Postpaid, CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ပါဝင်နိုင်မည်မဟုတ်ပါ။
- အသုံးပြုသူသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) မှ အောက်တိုဘာလ (၇) ရက်နေ့အတွင်းတွင် *71010# သို့ ခေါ်ဆိုစာရင်းသွင်း၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် မှ (၁၀)ရက်နေ့ ကံစမ်းမဲ အစီအစဉ်ကာလအတွင်း တစ်ရက်လျှင် "၁၀၀% ပြန်အမ်းငွေလက်ဆောင်" နှင့် ရင်ခုန်ကံစမ်း ဆုတွေလန်း အစီအစဉ်ရဲ့ အထူးဆုကြီး ကံစမ်းခွင့် (၁)စောင် ပါဝင်သည့် "Special Pack" ဝယ်ယူခွင့်ကို ကံစမ်းပါဝင်နိုင်မည်ဖြစ်သည်။
- အသုံးပြုသူသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) မှ အောက်တိုဘာလ (၇) ရက်နေ့အတွင်းတွင် *71010# သို့ ခေါ်ဆိုစာရင်းသွင်းခြင်းဖြင့် ထပ်ဆောင်း MPT Club points များရရှိနိုင်မည်ဖြစ်ပါသည်။ ထပ်ဆောင်း MPT Club points များကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ထည့်သွင်းပေးမည် ဖြစ်သည်။
- MPT သည် အစီအစဉ်ကာလအတွင်း "၁၀၀% ပြန်အမ်းငွေလက်ဆောင်" အရေအတွက် ကန့်သတ်ခွင့် သတ်မှတ်ခြင်းအပေါ် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ပါဝင်သူများသည် ၂၀၂၂ခုနှစ် ၊ အောက်တို ဘာလ (၈)ရက် မှ (၁၀)ရက်နေ့အတွင်း "၁၀၀% ပြန်အမ်းငွေလက်ဆောင်" ပါဝင်သည့် "Special Pack" ဝယ်ယူရာ၌ ကန့်သတ်သတ်မှတ်ထားသည့် အရေအတွက်ရောက်ရှိပါက "၁၀၀% ပြန်အမ်းငွေ လက်ဆောင်" ခံစားခွင့်ရရှိတော့မည်မဟုတ်ပါ။
- အစီအစဉ်တွင် အခြားသူများသို့လက်ဆောင်ပေးခြင်းဖြင့် "၁၀၀% ပြန်အမ်းငွေလက်ဆောင်"ကို ခံစားခွင့်ရရှိမည်မဟုတ်ပါ။
- အစီအစဉ်ကာလမှာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၈)ရက် မှ (၁၀)ရက်နေ့
- ကံစမ်းမဲအစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်အသေးစိတ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပါသည်။
- အသေးစိတ်ကြည့်ရှုရန် (လင့်ခ် --> အောက်မှ အသေးစိတ် T&C)

MPT စည်းကမ်းသတ်မှတ်ချက်များ - [MPT Special Flash]

ဤစာမျက်နှာသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”, “ကျွန်ုပ်တို့”, “ကျွန်ုပ်တို့ကို”, “ကျွန်ုပ်တို့၏”) **[MPT Special Flash]** (“ပရိုမိုးရှင်း”) တွင် ပါဝင်ရာ၌ လူကြီးမင်း လိုက်နာရန် သဘောတူရမည့် စည်းကမ်းချက်များကို ရှင်းလင်းဖော်ပြထားပါသည်။

ပရိုမိုးရှင်းတွင် ပါဝင်ခြင်းဖြင့် လူကြီးမင်းသည် ဤစည်းကမ်းသတ်မှတ်ချက်များနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် အခြားသောသက်ဆိုင်ရာ စည်းမျဉ်းများ၊ မူဝါဒများ နှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှု၊ နားလည်ကြောင်းနှင့် ၎င်းတို့ကို လိုက်နာဆောင်ရွက်ရန် သဘောတူကြောင်း သဘောဆောင်ပါသည်။

စည်းကမ်းချက်များသည် အချိန်အခါမရွေးပြောင်းလဲမှုရှိနိုင်ပါသည်။
ထိုကဲ့သို့သောပြောင်းလဲမှုတစ်ရပ်ရပ်ပြုလုပ်ပြီးနောက် လူကြီးမင်း၏ပရိုမိုးရှင်းတွင် ဆက်လက်ပါဝင်ခြင်းသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်းချက်များကို လူကြီးမင်းအနေဖြင့် လက်ခံခြင်းမြောက်ပါသည်။

1. ပရိုမိုးရှင်း

1.1 စည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်းအပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေး အားလုံးကို ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသောအကြောင်းအရာပံ့ပိုးသူများက သီးသန့်ရယူထိန်းသိမ်းထားပါသည်။ လူကြီးမင်းအနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ ပရိုမိုးရှင်းတွင်ပါဝင်နိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်း ကျပ်စွာ တားမြစ်ထားပါသည်။

1.2 MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ရပ်ရပ် သို့မဟုတ် အကြောင်းပြချက်မရှိဘဲ လူကြီးမင်း၏ ပရိုမိုးရှင်းအားရယူမှု သို့မဟုတ် ၎င်းတွင်ပါဝင်မှုအား အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့် ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင် ဖော်ပြထားသော ဆက်လက် တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သောအတိုင်းအတာအထိ လူကြီး မင်းအပေါ်ဆက်လက်စည်းနှောင်မှုရှိရမည်။

လူကြီးမင်း၏ ပရိုမိုးရှင်းတွင်ပါဝင်မှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ်မူတည်နိုင်သည်။ ပရိုမိုးရှင်း၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက် နိုင်ခြင်း တစ်ခုခုအတွက် MPT သည် လူကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များ အပေါ်မဆို တာဝန်ရှိမည်မဟုတ်သည်ကို လူကြီးမင်းအနေဖြင့် သဘောတူပါသည်။

1.3 လူကြီးမင်း၏ ပရိုမိုးရှင်းတွင်ပါဝင်မှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ လူကြီးမင်း၏ အခြားအသုံးပြု သူများနှင့် မည်သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် ပရိုမိုးရှင်း နှင့်စပ်လျဉ်း၍ လူကြီးမင်း၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှု တစ်ရပ်ရပ် အတွက် MPT တွင် တာဝန်မရှိစေရ။

2. ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

ပံ့ပိုးသူ သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့် ပိုင်ဆိုင်ခြင်းမှလွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤပရိုမိုးရှင်းနှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ "အကြောင်းအရာ") MPT ၏

ပိုင်ဆိုင်မှုအချက်အလက်တစ်ခုခုနှင့် ၎င်းတို့နှင့်သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများအားလုံးမှာ MPT နှင့် ၎င်း၏အသုံးပြုခွင့်ပေးသူများ (licensors)၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ မူပိုင်ခွင့်ကိုင်ဆောင်သူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြထားသည်မှလွဲ၍ ဤစည်းကမ်းချက်၏ မည်သည့်အရာကမျှ ဉာဏပစ္စည်း ဆိုင်ရာအခွင့်အရေးများ တစ်ခုခုတွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ ပရိုမိုးရှင်းတွင် ဝင်ရောက် အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြုခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော်သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ်ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုထားသော မည်သည့်ရည်ရွယ်ချက်အတွက်မဆို အကြောင်းအရာအား အသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

3. ပရိုမိုးရှင်းကာလ

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၈) ရက် မှ (၁၀) ရက်နေ့အထိ (“ပရိုမိုးရှင်းကာလ”)

4. ပါဝင်နိုင်သူများ

4.1 ဤပရိုမိုးရှင်းသည် အသက် (၁၃)နှစ်နှင့်အထက် GSM/ WCDMA ဖုန်း prepaid စနစ် လက်ရှိအသုံးပြုသူများအတွက် သီးသန့်ရည်ရွယ်ပါသည်။ အကယ်၍ သင်သည် အသက် (၁၈)နှစ်အောက်ဖြစ်ပြီးနှင့် SMS ရရှိသည့်အပြင် အုပ်ထိန်းမှုအောက်မှ ကင်းလွတ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သူ ဥပဒေအရ မိဘအုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူခွင့်ပြုချက် ရရှိထားပြီး စည်းကမ်းချက်များတွင် ဖော်ပြထားသည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ၊

တာဝန်များ၊ ကတိပြုခြင်းများ၊ ကိုယ်စားပြုခြင်းများနှင့် အာမခံ ခြင်းများကို သဘောတူညီရန်နှင့် စည်းကမ်းချက်များကို လိုက်နာရန် စွမ်းဆောင်ရည်နှင့် အရည်အချင်း အပြည့်အဝရှိမှသာ ပရိုမိုးရှင်းတွင် ပါဝင်နိုင်ပါသည်။

4.2 MPT Postpaid, CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ပါဝင်နိုင်မည်မဟုတ်ပါ။

5. ပါဝင်ရမည့်နည်းလမ်း

5.1 အသုံးပြုသူသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) မှ အောက်တိုဘာလ (၇) ရက်နေ့အတွင်းတွင် *71010# သို့ ခေါ်ဆို၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၈)ရက် မှ (၁၀)ရက်နေ့အတွင်း ကံစမ်းမဲအစီအစဉ်ကာလအတွင်း တစ်ရက်လျှင် "၁၀၀% ပြန်အမ်းငွေလက်ဆောင်" နှင့် ရင်ခုန်ကံစမ်းဆုတွေလန်း အစီအစဉ်ရဲ့ အထူးဆုကြီး ကံစမ်းခွင့် (၁)စောင် ပါဝင်သည့် "Special Pack" ဝယ်ယူခွင့်ကို ကံစမ်းပါဝင်နိုင်မည်ဖြစ်သည်။

5.2 အသုံးပြုသူသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) မှ အောက်တိုဘာလ (၇) ရက်နေ့အတွင်းတွင် *71010# သို့ ခေါ်ဆိုစာရင်းသွင်းခြင်းဖြင့် ထပ်ဆောင်း MPT Club points များရရှိနိုင်မည်ဖြစ်ပါသည်။ ထပ်ဆောင်း MPT Club points များကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ထည့်သွင်းပေးမည်ဖြစ်သည်။

5.3 MPT သည် အစီအစဉ်ကာလအတွင်း "၁၀၀% ပြန်အမ်းငွေလက်ဆောင်" အရေအတွက် ကန့်သတ်ခွင့်သတ်မှတ်ခြင်းအပေါ် တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ပါဝင်သူများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၈)ရက် မှ (၁၀)ရက်နေ့အတွင်း "၁၀၀% ပြန်အမ်းငွေလက်ဆောင်" ပါဝင်သည့် "Special Pack" ဝယ်ယူရာ၌ ကန့်သတ်သတ်မှတ်ထားသည့် အရေအတွက်ရောက်ရှိပါက "၁၀၀% ပြန်အမ်းငွေလက်ဆောင်" ခံစားခွင့်ရရှိတော့မည်မဟုတ်ပါ။

6. ပရိုမိုးရှင်းကန့်သတ်ချက်များ

6.1 အစီအစဉ်တွင် အခြားသူများသို့လက်ဆောင်ပေးခြင်းဖြင့် "၁၀၀% ပြန်အမ်းငွေလက်ဆောင်" ကို ခံစားခွင့်ရရှိမည်မဟုတ်ပါ။

6.2 ကံစမ်းမဲအစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်အသေးစိတ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပါသည်။

7. ကောက်ခံမှုများ

7.1 သင်၏ အကြောင်းအရာ ရှာဖွေသုံးစွဲခြင်း၊ ဒေါင်းလုတ်ပြုခြင်းများအတွက် ကောက်ခံမှုများကျသင့်မည်ဖြစ်သည်။ ကောက်ခံမှုများအားလုံးတွင် အင်တာနက်ဒေတာ အသုံးပြုမှုမှလွဲ၍ ၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ကောက်ခံမည်ဖြစ်ပြီး အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ၁၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ကောက်ခံမည်ကို သတိပြုပါ။

7.2 ပရိုမိုးရှင်းတွင် စာရင်းသွင်းခြင်းအပါအဝင် သင်၏မိုဘိုင်းအင်တာနက်ကို မျှဝေသုံးစွဲနေသည့် ပြင်ပအဖွဲ့အစည်း၏ လုပ်ဆောင်ချက်များအတွက် သင်သည် တာဝန်ရှိပါသည်။

8 ကံထူးရှင်အဖြစ်မှ ထုတ်ပယ်ခြင်း

ပံ့ပိုးသူသည် ပုံမှန်မဟုတ်သော သို့မဟုတ် မသင်္ကာစရာဖြစ်သော ဆောင်ရွက်မှုများ ပြုလုပ်နေသည် သို့မဟုတ် ယင်းတို့နှင့်ဆက်စပ်နေသည်ဟု သံသယရှိပါက သံသယရှိသော ပါဝင်နိုင်သူတစ်ဦးကို ကြိုတင်အကြောင်းကြားစရာမလိုဘဲ သို့မဟုတ် မည်သည့်အကြောင်းပြချက်မှ ပေးစရာမလိုဘဲ ထုတ်ပယ်နိုင်သည်။

9 ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း

MPT အနေဖြင့် ပရိုမိုးရှင်းအတွက် လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်များအတွက် ပါဝင်နိုင်သူများ၏ ဗီဒီယိုများ နှင့်/သို့မဟုတ် ဓာတ်ပုံများကို

ကြော်ငြာရန်ရည်ရွယ်ချက်များအတွက် အပါအဝင် ပါဝင်နိုင်သူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏ တရားဝင်ခွင့်ပြုထားသော ဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သော ကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်နိုင်သူများ အနေဖြင့် သဘောတူညီပြီး ခွင့်ပြုပါသည်။

10 တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

လူကြီးမင်းသည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများနှင့် အခြားဆက်စပ်ကုမ္ပဏီများ နှင့် ၎င်းတို့၏ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) ပရိုမိုးရှင်းကမ်းလှမ်းမှု၊ လူကြီးမင်းထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် လူကြီးမင်း၏ ပရိုမိုးရှင်း အသုံးပြုခြင်းနှင့် ဝင်ရောက်ခြင်း၊ (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များ တစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်း တစ်ခုခုအား ချိုးဖောက်ခြင်း၊ (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ်ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ၎င်းတို့ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို လူကြီးမင်းအနေဖြင့် ချိုးဖောက်ခြင်း၊ (၄) လူကြီးမင်း၏ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) ပရိုမိုးရှင်းမှတစ်ဆင့် လူကြီးမင်းတင်ပြသော သို့မဟုတ် ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နှစ်နာမှုတစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) လူကြီးမင်း၏ ဖုန်းနံပါတ် (စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်းထား သည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတစ်ဆင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ပရိုမိုးရှင်းသို့ ဝင်ရောက်မှုနှင့်

အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ်များ (ရှေ့နေခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာမက) တစ်ရပ်ရပ်နှင့် အားလုံးထံမှနှင့် ၎င်းတို့ကိုဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် လွတ်ငြိမ်းစေရန် သဘောတူပါသည်။

11 အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

11.1 ပရိုမိုးရှင်းနှင့် ပရိုမိုးရှင်းကမ်းလှမ်းမှုတွင်ပါဝင်သော သို့မဟုတ် ၎င်းတို့မှတစ်ဆင့် အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင်မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် ပရိုမိုးရှင်းလည်ပတ်ခြင်း သို့မဟုတ် ပရိုမိုးရှင်းတွင်ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတစ်ဆင့် အခြားနည်းဖြင့် လူကြီးမင်း အသုံးပြုနိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှု အပါအဝင် သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည်သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်း ဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြုတင်ပြခြင်းများ သို့မဟုတ် အာမခံချက်များ မပြုလုပ်ပါ။ လူကြီးမင်း၏ ပရိုမိုးရှင်းအသုံးပြုမှုနှင့် ပရိုမိုးရှင်း ကမ်းလှမ်းမှုရယူမှုသည် ဖြစ်ပေါ်လာနိုင်ချေရှိသော အန္တရာယ်ကို မိမိဘာသာ တာဝန်ယူသည်ဟု လူကြီးမင်းက အတိအလင်းသဘောတူပါသည်။

11.2 MPT သည် လူကြီးမင်း၏ ပရိုမိုးရှင်းအသုံးပြုခြင်း၊ ပရိုမိုးရှင်းကမ်းလှမ်းမှု ရယူခြင်း သို့မဟုတ် ပရိုမိုးရှင်းတွင် ပါဝင်သော သို့မဟုတ် ပရိုမိုးရှင်းမှတစ်ဆင့် အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့် အမျိုးအစားမဆို ဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရ ဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက်အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော နစ်နာမှု တစ်စုံတစ်ရာအတွက် တာဝန်ရှိမည်မဟုတ်ပါ။

11.3 လူကြီးမင်းအနေဖြင့်အနေဖြင့် ပရိုမိုးရှင်းတွင် ပါဝင်ရာတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်စေ၊ ပရိုမိုးရှင်းနှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့်သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခုနှင့်အားလုံးမှသော် လည်းကောင်း၊ MPT ကို ထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင် ပြိုင်ပွဲတွင် ပါဝင်စဉ် အတွင်း သို့မဟုတ် ပရိုမိုးရှင်းကမ်းလှမ်းမှု အသုံးပြုခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့် ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှု တစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ်ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ် အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားဘဲ ၎င်းတို့ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကို အကြောင်းပြုသော တောင်းခံမှုများ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အား ကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။

11.4 သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ်ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံ ချက်များ အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော အတိအလင်း ဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင် ကြောင်း ငြင်းဆိုပါသည်။

11.5 ပရိုမိုးရှင်း၊ ပရိုမိုးရှင်းကမ်းလှမ်းမှု၊ ၎င်းတို့တွင်ပါဝင်သော သို့မဟုတ် ၎င်းတို့မှတစ်ဆင့် အခြားနည်းဖြင့် လူကြီးမင်း အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှု များ၊ MPT ဆာဗာများ သို့မဟုတ် MPTမှ ပို့သောအီလက်ထရောနစ် ဆက်သွယ်မှုများသည် မိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်းမပြုပါ။

12 တတိယပုဂ္ဂိုလ်အကြောင်းအရာ

ပရိုမိုးရှင်းတွင် ပံ့ပိုးသူ အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေးထားသော အကြောင်းအရာ (“တတိယပုဂ္ဂိုလ်၏အကြောင်းအရာ”) တို့ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါတတိယပုဂ္ဂိုလ်၏ အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏အကြောင်းအရာနှင့်ဆက်စပ်သည့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည်ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်း မဟုတ်ပါ။

13 အထွေထွေ

- 13.1 တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ပရိုမိုးရှင်း အပေါ် သက်ရောက်မှုရှိပါမည်။
- 13.2 စည်းကမ်းချက်များသည် <http://mpt.com.mm/mm/about-home/terms-conditions-mm/> တွင် ဖတ်ရှုနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်ခုတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်းကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။
- 13.3 စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများနှင့် တရားရုံး သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။
- 13.4 အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်းချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုခု သို့မဟုတ် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့်မကိုက်ညီခြင်း၊ တရားမဝင် ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသောအပိုင်း သို့မဟုတ် အဆိုပါစည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာမသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့်

ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ
စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး
အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာသက်ရောက်မှု ဆက်လက်ရှိရမည်။